

وود و دهوون هرامژ - لای ناد ی بئی تک

ကိုယ်တော်၏ပရောဖက်ပျောက်ကို ဖွင့်ဟဖော်ပြခြင်း — ဒန်ယလေကျမ်း၏
နောက်ဆုံးခံ့ကြက်ပိုဒ်၏ သုံးဆယ့်ကျိပ်ဝင်မှနှင့် တတိယကောင်းကင်တမန်၏
ရှုထောင့်တိုးတက်လာသော အလင်း

Jeff Pippenger
2024-02-25

Na hereketo Millerite, o ñeikuaave oñemboty'ýva ojehechauka, ha omboyke jepémo tenonderãite, ha ndaha'êi añoite, umi protestánte he'íva ijehe. Sardis, pe iglesia osêva pe pytũmby guive pe supremasía papal-gui, oñemboguata hina peteĩ entendimiento iporãévape pe evangelio rehegua, upe ojehechaukátava'ekue pe santuario yvagapegua ojepe'ávo yvágape. Pe tercer ángel rembiapo-pe, pe ñeikuaave oñemboty'ýva ojehechauka septiembre 11, 2001-pe, ha omboyke Adventismo Laodiceagua opárupi ko yvy ape ári. Upévare, pe añetegua ojehechaukáva Daniel once paha poteĩ versículo-pe, ha'éva pe yvytuha pe ñeikuaave rehegua, oñemoĩ haña hese Adventismo Laodiceagua.

“Қақ негіз үстіндегі азғана адал құрылысшылар (1 Қорынттықтарға 3:10, 11) жалған ілімнің қоқысы іске бөгет болғандықтан, абдырап, тежеліп қалды. Нехемияның күндерінде Иерусалим қабырғасын тұрғызушылар сияқты, кейбіреулер: ‘Жүк көтерушілердің күші әлсіреді, қоқыс көп; сондықтан біз қала алмаймыз’,— деуге даяр болды. Нехемия 4:10. Құғын-сүргінге, айлакерлікке, заңсыздыққа және олардың ілгерілеуіне бөгет жасау үшін шайтан ойлап таба алатын өзге де барлық кедергілерге қарсы үздіксіз күрестен қажыған, адал құрылысшы болып келген кейбіреулер жігерінен айырылды; сөйтіп, тыныштық пен өз мүлкі мен жандарының қауіпсіздігі үшін, олар қак негізден теріс айналды. Ал басқалары, жауларының қарсылығынан қаймықпай, батыл түрде: ‘Олардан қорықпаңдар; ұлы да қаһарлы Жаратқан Иені естеріңе алыңдар’ (14-аят),— деп жариялады; және олар іске кірісті, әрқайсысы қылышын беліне байлап алды. Ефестіктерге 6:17.”

«Ненависть и противление истине, вдохновлявшие врагов Божиих во всякое время, были движимы тем же самым духом; и от Его слуг требовались та же бдительность и та же верность. Слова Христа, обращённые к первым ученикам, относятся и к Его последователям до самого конца времени: „А что вам говорю, говорю всем: бодрствуйте“. Марка 13:37». The Great Controversy, 56.

Danyel paṅ niṅ six verses kəəṅ dītēn wēt thīn, cī yen bēn cəl kāk kəc guöp lueel ke Laodicea Adventism, ku acī yen ke bēn raan kāk theologia rət cī nyīn ke mīth (kəc wīc) ē Laodicea Adventism, ka piny cī yaa lēu ke thin ē tōu. Kāk yiic cī lueel looi nē yic guirək bī wēt kāṅ aciel kəc, ku cīk aləth kekē kədīt kər ke verses cī keek bī guəp ku bī keek luəi. Kāk guirək kēn acī keek kər nē mīth kāk nyic prophēt cī kāṅ bēn nyic tēnē kākēn cī awic, ku cīk bēn guic ku nyuəth bēn ye kāṅ pieth ē thilēṅ cī raan puəth ke malaika de kərou.

Miillerii chỉ công nhận bốn vương quốc trong lời tiên tri Kinh Thánh, nhưng không lâu sau năm 1844, người ta đã hiểu rằng Hợp Chúng Quốc Hoa Kỳ là con thú từ đất trong Khải Huyền chương mười ba, và sự hiểu biết ấy làm sáng tỏ rằng giáo hoàng quyền không chỉ đơn thuần là một phần của vương quốc La Mã, mà thực sự là vương quốc thứ năm của lời tiên tri Kinh Thánh.

“Пичиҕ иҥча кӑналыыҥ, леопардко сиҕыкылыҕ җорчаҥ, нӑли җорчаҥ йыргинӑт ламба-пыҗувъӑтыныгтым мынӑҥ, Джон-ым ыныткучгъунӑт йӑюлҗӑл гымнинӑт ванӑвылыыт, ыкынниҥа аҥқаалҗӑлӑҥ Ильын лыгӑнҗинӑт нытванҗавӑтӑ нӑли Ынык людинӑт ынкынмӑчӑтӑ. Лыгӑнҗин ытлыҗинӑт гытомкӑн мӑйҥын тылҗыл. Ильын людинӑт, святой нӑҗувъӑлгыт нӑли ынӑн җӑйҥыт символыҥ ым, кымгӑт ыгыргылыныт мӑлгуыныт миноритынык. Ытлыгӑн кӑлиткӑн мӑйҥын толыкӑ остаток ым нынӑҗтлин. Тыткынӑн Джон ытлыҗинӑт: ‘ыркынӑт, ытрӑлҗинӑт Ильын заповедьыт, нӑли җӑлитӑ testimony Иисус Христос-ым.’

“Buta ay n paganismo, asa n di kasunod n buta ay n Papado, si Satanas et pinanggegewana so pakay to ed dakel a siglo pian panmaretnan so daga na matalek ya mga saksi nen Dios. So saramay pagano tan papista et pinagmumovel da so sakey ya espiritu nen dragon. Nagduma ra labat ta so Papado, a mangipapanengneng ya manlilingkor ed Dios, et lalon mapeligro tan malupit a kaaway. Buta ay n panangigapo nen Romanismo, si Satanas et inaresto to so mundo. So iglesia nen Dios a nipapasen a totoon to et inyakar da ed hanay na sayan allilaw, tan labat a sobra ed sangaribo a taon so totoo nen Dios et inandur da so pungot nen dragon. Tan sanen so Papado, a naibulosan na biskeg to, et napilit a tumigil ed panamasegsegang, si Juan et anengneng to so balon pakay a sumagupan pian uliten so boses nen dragon, tan itultuloy so satanan ya malupit tan mapanlibak ed Dios a gawa. Sayan pakay, so ud-udi a makilaban ed iglesia tan ganggan nen Dios, et sinimboloan na sakey ya animal a walaan na saray sakopsop a singa karnero.”

[illegible]

मत्तयार ११ का आखिरी छह आयतें जब खोली गईं, तब यह पहचाना गया कि उन छह आयतों में चतुरिंति समूचा क्रम उन तीन शक्तियों के परस्पर व्यवहार को संबोधित करता है जिन्हें ससिस्टर व्हाइट ने अभी-अभी “ब्रुतपरस्ती,” “पापायुक्त सत्ता” और “प्रोटेस्टेंटवाद” के रूप में चिन्हित किया था। शत्रु ने यह तर्क दिया कि इकतालीसवीं आयत का “महमिमय देश” या तो प्रोटेस्टेंटवाद का, या सेवेथ-डे एडवेंटिस्ट कलीसिया का प्रतीक है; परन्तु “महमिमय देश” संयुक्त राज्य अमेरिका है, और इकतालीसवीं आयत में उत्तर का राजा (पापायुक्त सत्ता) शीघ्र आने वाले रविवार के कानून के समय संयुक्त राज्य अमेरिका को जीत लेता है। वह शैतानी भ्रान्ति, जो “महमिमय देश” को संयुक्त राज्य अमेरिका के अतिरिक्त कुछ और ठहराती है, इस उद्देश्य से रची गई है कि प्रेष

और सूत्रियाँ यह पहचान न सके कि 1989 में सोवियत संघ के पतन के बाद, उस काल में जिसका प्रतिनिधित्व मततयार ११ की आखिरी छह आयते करती है, अगली भविष्यद्वाणी संबंधी घटना शीघ्र आने वाला रविवार का कानून है।

Te Adventiste pe mipela i bihainim de Sevent-de, dispela i makim olsem ves foti-wan i soim pinis bilong taim bilong probation bilong sios bilong God, na las samting tru we Laodisia Adventism i laik harim em olsem taim bilong probation bilong ol i wok long pinis! Bikpela i bin stiaim dispela tok pait i go inap long wanpela hap we ol i luksave olsem taim pagan Rom i kisim bos long graun long Pait bilong Actium long 31 BC, em i mas pastaim daunim tripela pawa bilong ples olsem ol i makim long Daniel sapta eit.

તેમનામાંથી એકમાંથી એક નાનું શગિડું નીકળ્યું, અને તે દક્ષણ તરફ, પૂર્વ તરફ અને સુંદર દેશમાં તરફ અતશિય મહાન બનતું ગયું. દાનિયલ 8:9.

Оэтак агэра гатэын ала “аада”, “амраташэарта” нас “адгьыл гэхэтэы” иаанарцшуаз Библиатэи апхьзрөышыакны апшьбатэи ахра хасабала адгьыл ат throne ахь ианаацэырцуаз, пагантэи Рим ахылацшра атцака иаанагоз хөык географиятэ цакыра. Ари афакт иацызгы, Даниил ашөкэатэи абжьбатэи ахы акны ишарцшу еипш, Библиатэи апхьзрөышыакны ахэбаатэи ахра хасабала адгьыл ат throne ахь ианаацэырцуаз, папатэи Римгы ахьсра анататэыз хөык географиятэ мчракэа ракэын.

زاخاش هس نأ یوریش یپ مک ،دم آرب رگید ی یکچوک خاش امان ای م رد کنیا و ،مبتس یرگن ار ادخاش نم و ،دوب ناسن انا مش چ دن نام ینامش چ ،خاش نی ا رد کنیا و ؛دن دش مدن کرب مش یر زا نی تسخن ی ادخاش و ۷:۸ لایناد .درکایم مکت گرزب نان خس هب مک ین ادد.

Áyá aláàríyànjìyàn tí ó dide lórí “ilẹ̀ ológo” nàà nínú ẹ̀sẹ̀ kọ̀kànlélólógójì, Olúwa fì hàn pé ifarahàn mẹ̀ta ti Romu wà nínú àsọtẹ̀lẹ̀. Romu Kẹ̀fẹ̀rí, ẹ̀yí tí Romu Pápá tẹ̀ lé, lẹ̀yìn nàà sì ni Romu ti àwọn ojọ̀ ikẹ̀yìn, tí a pè ní “Romu òde-òní”. Ní ipilẹ̀ òtítọ̀ méjì tí ó dàjú tí a sì ti fì múlẹ̀ nínú àsọtẹ̀lẹ̀, ẹ̀yí àkọ̀kọ̀ jẹ̀ pé Olórún kì í yí padà, èkejì sì ni pé òtítọ̀ ni a fì ẹ̀rí àwọn ẹ̀lẹ̀rìí méjì múlẹ̀, a pinnu láìyẹ̀mẹ̀jì pé àwọn ìdènà mẹ̀ta fún ọ̀ba àrìwá nínú ẹ̀sẹ̀ mẹ̀fà ikẹ̀yìn ti Daniẹ̀lì orí kọ̀kànlá gbódò dúró fún agbára ilẹ̀-ayé mẹ̀ta òde-òní.

13:8- سونى نارب ع- ے اس کی کت دبا کلب ج آ روا لک حى سم لى سى ع

Mənim qanununuzda da yazılmışdır ki, iki adamın şəhadəti doğrudur. Yəhya 8:17.

Esa comprensión confirmó lo que ya habíamos concluido, pues habíamos estado identificando la “tierra gloriosa” como un poder geográfico (los Estados Unidos), y rechazamos la idea insensata de que representara a una iglesia, la cual es un poder espiritual. Adoptamos esta posición sobre la base de la convicción, siempre confirmada, de que no hay accidentes en la Palabra de Dios. Queda claro por muchos testimonios que la iglesia de Dios en los últimos días es un monte.

Na a beba se, wə nna a edi akyiri no mu no, Wura no fie bepəw no de besi hə wə mmepəw no atifi, na wəbema so asen nkoko no; na aman nyinaa besen aba so. Na nnipa pii bekə na wəaka se: Mommra, na momma yenko soro nkə Wura no bepəw no so, Yakob Nyankopon no fie; na əbekyerekyere yen ne akwan ho, na yen nso yebenantew n'akwan mu; efise mmara no befi Sion ako, na Wura no asem afi Yerusalem. Yesaia 2:2, 3.

Tsis muaj ib qho yuam kev li hauv Vajtswv Txojlus, thiab thaum Daniyees siv lo lus “av,” txuas nrog lo lus “muaj hwjchim ci ntsa iab,” thiab plaub nqe tom qab nws siv lo lus “roob dawb huv,” txuas nrog lo lus “muaj hwjchim ci ntsa iab,” Daniyees tab tom qhia txog ib qho kev cais txawv uas muaj lub hom phiaj nruab nrab ntawm ib thaj av thiab ib lub roob. Qhov tseeb tiag, thaj av muaj hwjchim ci ntsa iab yog Yudas, thiab yog nyob hauv lub nroog Yeluxalees uas Vajtswv lub tuam tsev tau raug tsa los. Yeluxalees, los yog lub tuam tsev, yuav raug to taub tau tias yog Vajtswv pawg ntseeg, tiam sis thaj chaw uas Yeluxalees nyob ntawd yog thaj av Yudas. Muaj ntau yam tseeb tau raug tsa ruaj ua kev paub thaum txoj kev kaj uas mus tom ntej ntawm tus tim tswv thib peb nce ntxiv, tiam sis ntawm no peb tsuas yog tab tom nthuav qhia keeb kwm yav tom qab ntawm zaj lus faj lem uas qhia txog peb yam kev tshwm sim ntawm Loos.

ལེགས་པར་བཞུགས་པའི་ཚེན་པ་བརྒྱ་བཞི་ལྔ་ལྔ་པའི་“ཞལ་གཟིགས་བརྒྱལ་བ་”ཡིན་མཁན་དེ་ཚོ་ཡིན་པས་སོ།

رد مک دش متخانش تی عقاو نی ا ز ا ، می دروآ تسد م تب بن اُن ا گلس تس ب راک ز ا ر ا بن ی تس خن مک یری ب راوتسا ار موس ا متشرف تفسر شیپ ل ا ح رد ر ون ی ای و ر مور . دراد دو جو مور ز ا ر و هظ مس سد ق م ل ا ت ک ت و ب ن و ی تس ر پ ا ت ب مک م هف نی ا ، یری ل م خیرات رد . درک ن ن ی چ ز ی ن یری ل م خیرات رد م ک ن ا ن چ ، ت خ اس مک دش ل د ب ی تق ی ق ح ب و چ ر ا چ م ب ، د ن درک ل ا م ای ا پ ار ر ک ش ل و س د ق مک د ن و ب ی ی ا م ت ر د ق ن ا م ی ی ا ر گ ا پ ا پ ز ا ی ب و چ ر ا چ ، ه ذ ا ی ل ا ی ن ا د ی ن ای ا پ ا ی ا ش ش . درک ا ن ب ن ا ر ب ار د و خ ی و ب ن ی ا م ت ف ا ی ر د ا م م ه «م م ه» ر ل م . تس ا م د ا ن ا ن ب ن ا ر ب ار د و خ ی و ب ن ی ا م ت س ب ر ا ک ا م م Future for America مک ت خ اس ر ا ر ق ر ب ار ت ق ی ق ح . د ن و ش ی م ن و م ن ر ن و د گ ا م ر ا ب ار ن ا ه چ مک تس ا ب ا ذ ک ی ب ن و ش و ، ا م د ژ ا ر گ ن ا ر ی و ت ر د ق م س ، ب و چ ر ا چ ن ا

Ах framework еутирапқа асослинидуки, бутпәрәс Римдин кейин папилик Рим һазирқи Римни шәкилләндүридиған икки гуваһни тәминләйду, вә һазирқи Рим — роһийәтчиликниң әждиһаси (Бирләшкән Милләтләр Тәшкилати), католицизмниң вәһшийси (папилик), вә

муртэт протестантизмнің сахта пәйгәмбири (Америка Қошма Штатлири) дин тәркиб тапқан үч тәрәплик бирликтур. Бу framework ни биз пәйгәмбәрликнің үч қатламлық қоллинилиши деп атиимиз. Кейинки мақалиләрдә биз тонулған вә үч пәрииштинің илгириләп бериватқан нуринің framework ини тәшкіл қилидиган пәйгәмбәрликнің түрлүк үч қатламлық қоллинилишлирини муһакимә қилимиз.

သမ္မမာကျမ်းဆိုင်ရာ အနာဂတတိသဘာဝအရ ရတမ၏ ပေါလွင်ထင်ရှားမှု သုံးမျိုး၌ သုံးဆင့်သက်ရောက်မှုကို ကျွန်ုပ်တို့ လေ့လာမည်ဖြစ်သည်။ ထိုပေါလွင်ထင်ရှားမှုများသည် ယနေ့ခေတ် ရတမ၏ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ထုတ်ညွှန်ပြပြီး၊ ထိုဖွဲ့စည်းတည်ဆောက်ပုံကို Sister White သည် churchcraft နှင့် statecraft ဟု ခေါ်ဆိုခဲ့သည်။ ထိုဖွဲ့စည်းတည်ဆောက်ပုံကို သတ်မှတ်သိမှတ်ရာတွင်၊ ယနေ့ခေတ် ရတမ၌ ရှိနေသော လက္ခဏာများကို ဖော်ထုတ်သတ်မှတ်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ပုဂံရတမ၏ အနာဂတတိဆိုင်ရာ လက္ခဏာများကို ပုဂံရဟန်းမင်းကြီးအုပ်ချုပ်သော ရတမ၏ အနာဂတတိဆိုင်ရာ လက္ခဏာများနှင့် ပေါင်းစည်းတင်ပေါင်းအားဖြင့် အသိအမှတ်ပြုကြသည်။

Ñuqanchik qhawasunchik kimsa rikhuriykunapa kimsantin churakuyninta Babiloniapa, Nimrod, Nabucodonosor, hinaspa Belsasar nisqakunawan rikuchisqa, chaykunaqa huchayoq runapa hatunchakuyninta reqsichin, paymi Diospa templonpi tiyashan, “Dios kani” nispa willakushan; chaytaq Isaias sut’icharqan “hatunchakuq Asirio” nispa. Papakunaq hatunchakuynin, Bibliapa profeciakunapa imamanta parlakusqan, reqsichisqa kan Babelpa profetiko unanchasqankunata Babiloniapa profetiko unanchasqankunawan huñuspa, kunan pacha Babiloniapa unanchasqankunata reqsichinapaq hinaspa sayarichinapaq.

စွန့်ပတ်သောအရပ်၌ ကျွဲမြေးက ငြိမ်သောအသံကို နောက်ဆုံးကာလ၌ ခွဲခြားဖော်ပြပေးသော ဧလိယာနှင့် ဗတတိဇိယဗဟန်းတို့ဖွင့် ကိုယ်စားပြုထားသည့် ဧလိယာ၏ ပေါ်ထွန်းခြင်း သုံးမျိုး၏ သုံးဆအသုံးချမှုကို ကျွန်ုပ်တို့ သုံးသပ်ကြမည်။ နောက်ဆုံးကာလ၌ စွန့်ပတ်သောအရပ်၌ ကျွဲမြေးက ငြိမ်သောအသံသည် သီးသန့်ကင်းမျှော်သူတစ်ဦးကို ကိုယ်စားပြုရာ၊ ထိုကင်းမျှော်သူသည် လုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး အစနှင့် အဆုံး တူညီသကဲ့သို့သော လုပ်ရှားမှုတစ်ရပ်အတွင်း နှစ်ဆသက်သေခံချက်ကိုလည်း ဖော်ထုတ်ပပြည်။ ပထမကောင်းကင်တမန်နှင့် ဒုတိယကောင်းကင်တမန် မရှိဘဲ တတိယကောင်းကင်တမန် မရှိနိုင်ကြောင်းကို ကျွန်ုပ်တို့အား အသိပေးထားသဖြင့်၊ အဆင့်တစ်ခု၌ ပထမကောင်းကင်တမန်၏ လုပ်ရှားမှုကို တတိယကောင်းကင်တမန်၏ လုပ်ရှားမှုမှ ခွဲထုတ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် လုပ်ရှားမှုနှစ်ရပ်စလုံးကို ဧလိယာနှင့် ဗတတိဇိယဗဟန်းတို့အားဖွင့် နမူနာပြထားသော ကင်းမျှော်သူတစ်ဦးက ကိုယ်စားပြုထားသည်။

«Қаләм билән аваз арқилиқ биз бу жакарлашни яңритишимиз керәк, уларниң тәртивини вә бизни үчинчи пәриштиниң хәвиригә елип келидиған пәйғәмбәрликләрниң қоллинилишини көрситип. Биринчиси вә иккинчиси болмай туруп, үчинчиси болуши мүмкин эмәс. Бу хәвәрләрни биз нәшриятлар вә нутуқлар арқилиқ дуняға йәткүзүшимиз керәк, пәйғәмбәрлик тарихиниң изидә болған ишларни вә болидиған ишларни көрситип.» *Selected Messages, book 2, 105.*

Ñuqanchik qhawasunchik kimsa rikuchiykunapa kimsa kuti rurayninta, chay ñan waqaychaq willakuqpa, Kovenioykunapa Willakuqninta paypa templonman usqhaylla hamunanpaq wakichiqmanta, Juan Bautistawan William Millerwan rikuchisqa hina. Qhipa arariqqa profeciapa

yachachisqanmi, Juan Bautistapaq William Millerpaq profético kasqankunata huñuspa reqsisqa, Malakías kimsa kaq kapitulumanta qhipa hunt'asqanta riqsichinapaq.

Талым сабаланыам мин илчимнибин, уонна кини мин иннибэр суолу бэлэмнээһин;
уонна эһиги көрдөрүүххүт Дьөгүөр тэтимтэник кэлэр дьиэтинэ, ол иһин кэлиһии
илчимнэ, эһиги үөрэҕитэ киһитэ; талым, кини кэлэр, Хоһоонноро Дьөгүөр этэр. Малахия
3:1.

Biz, Vahiy kitabının sekizinci ve dokuzuncu bölümlerindeki birinci ve ikinci vayların İslâm’a ait peygamberlik özellikleriyle temsil edilen İslâm’ın üç tezahürünün üçlü uygulamasına bakacağız; bunlar, Vahiy kitabının onuncu ve on birinci bölümlerinde tanımlanan üçüncü Vay’ın İslâm’a ait peygamberlik özelliklerini belirler.

Siinanut inerniliivut atuagaat tulluuttumi ingerlateqqikkumaarpavut.

“Dawkutæra alya d-mḥasab lakhun, dawnash d-‘abed ḥusbaykhun, bṭalyathkhun, u ṣlotkhun bdukhtokhun. Hādā yulpanā it lan d-naṭel leh b-libban yōmānā. Saggī’ē menkhun mṭamnyēn d-gazzā yaqqīrā d-malkuthā d-Alāhā u d-Isho’ Mshiḥā iteh b-Kthāwā Qaddīshā d-ākḥzēn aton b-īdakhun. Yād’īn aton d-lā īt gazzā ar’ānā d-mettnaqel b-lā ‘amālā ṭrīḥā. Lmānā msabbrīn aton d-tethasklūn gazzē d-melthā d-Alāhā b-lā mephāṣṭānūthā ḥrīṣtā b-Kthāwē?”

“ကမ္ဘာတော်ကျမ်းကို ဖတ်ရှုခြင်းသည် သင့်လျော်၍ မှန်ကန်သောအရာ ဖြစ်၏။ သို့ရာတွင် သင်တို့၏ တာဝန်သည် ထိုနည်းတူ မပြီးဆုံးသေးပေ။ အကဲဖြတ်မှုမှာ သင်တို့သည် ၎င်း၏ စာမျက်နှာများကို ကိုယ်တိုင် ရှာဖွေစမ်းရမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုမရှိဘဲလည်းကောင်း၊ လူတို့နှင့် စာတန်တို့က သမ္မာတရား၏ အယူဝါဒများကို မမှန်မကန် ဖော်ပြထားသောအရာတို့တွင် ပါဝင်နေသည့် ဖွဲ့ကို သန့်ရှင်းသော သမ္မာတရား၏ စပါးနှင့် ခွဲထုတ်နိုင်ရန် ဉာဏ်ပညာအတွက် ဆုတောင်းခြင်းမရှိဘဲလည်းကောင်း မရရှိနိုင်ပေ။ စာတန်နှင့် ၎င်း၏ လူသားအေးဂျင့်များဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့သည် မှားယွင်းမှု၏ ဖွဲ့ကို သမ္မာတရား၏ ဂျုံနှင့် ရောနှောရန် ကြိုးပမ်းခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဝှက်ထားသော ဘဏ္ဍာကို လုံ့လဝီရိယဖြင့် ရှာဖွေရမည်ဖြစ်ပြီး၊ လူတို့ထွင်ဖန်တီးမှုများကို ဘုရားသခင်၏ အမိန့်တော်များမှ ခွဲထုတ်နိုင်ရန် ကောင်းကင်မှ ဉာဏ်ပညာကို ရှာတောင်းရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကယ်တင်ခြင်းအစီအစဉ်နှင့် သက်ဆိုင်သော ကြီးမြတ်၍ အဖိုးတန်သမ္မာတရားများကို ရှာဖွေသူအား ကူညီတော်မူလိမ့်မည်။ သမ္မာကျမ်းစာကို ပေါ်ပေါ်ပါးပါး ဖတ်ရှုခြင်းမျှဖြင့် မလုံလောက်ကြောင်း အချက်ကို လူအပေါင်းတို့၏ စိတ်ထဲ၌ ကျွန်ုပ် အလေးအနက် ထည့်သွင်းလို၏။ ကျွန်ုပ်တို့သည် ရှာဖွေရမည်ဖြစ်ပြီး ဤသည်မှာ ထိုစကားလုံးက အဓိပ္ပာယ်သက်ရောက်သမျှ အရာအားလုံးကို အမှန်တကယ် လုပ်ဆောင်ခြင်းကို ဆိုလို၏။ သတုတုတူးဖော်သူသည် ရွှေကေကြာများကို ရှာဖွေရန် မကြိုးကြိုး စိတ်အားထက်သန်စွာ စူးစမ်းသကဲ့သို့၊ သင်တို့လည်း စာတန်က လူသားထံမှ ကာလရှည်ကြာ ဖုံးကွယ်ထားရန် ကြိုးစားခဲ့သော ဝှက်ထားသည့် ဘဏ္ဍာအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စူးစမ်းရှာဖွေရမည်။ သခင်ဘုရားက၊ ‘အကဲဖြတ်သူသည် ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်လိုစိတ်ရှိလျှင်၊ ထိုသူသည် ဤသွန်သင်ချက်နှင့်စပ်လျဉ်း၍ သိလိမ့်မည်’ ဟု မိန့်တော်မူ၏။ ယောဟန် ၇:၁၇။ Fundamentals of Christian Education, 307.”